

၂၀၁၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင်ကျရောက်မည့်
နိုင်ငံတကာမြစ်ချောင်းများအတွက်ရေကာတာဆန့်ကျင်ရေးနေ့အထိမ်းအမှတ်
ထုတ်ပြန်ကြေညာချက်

ရှမ်းပြည်နယ်အတွင်းရှိ မြစ်ချောင်းများအတွက်လှုပ်ရှားဆောင်ရွက်သူ ရှမ်းပြည်နယ်လူထု
၁၃ . ၃ . ၂၀၁၅ ၊ တောင်ကြီး။

ကျွန်ုပ်တို့ရှမ်းပြည်နယ်လူထုအနေဖြင့် မြန်မာအစိုးရနှင့် နိုင်ငံခြားမှရေကာတာဆောက်လုပ်
အကောင်အထည်ဖော်မည့်သူများအား ရှမ်းပြည်နယ်အတွင်းအကြီးစားရေကာတာစီမံကိန်း (၂၀) ခန့်
ဆောက်လုပ်ရန်စီစဉ်နေမှုများကို ချက်ခြင်းရပ်တန့်ပေးရန် တောင်းဆိုလိုက်သည်။

အမျိုးသားစွမ်းအင်မူဝါဒပါအချက်အရ လျှပ်စစ်ဓါတ်အား (၄၂၀၀၀) မဂ္ဂါဝပ် (MW) ခန့်ကိုထုတ်
လုပ်ရန်နှင့်ပြည်ပသို့ အထူးသဖြင့် (တရုတ်နှင့်ထိုင်းနိုင်ငံသို့) တင်ပို့ရန်အတွက် မြန်မာနိုင်ငံအတွင်း
ရေကာတာပေါင်း (၄၃) ခုတည်ဆောက်သွားနိုင်ရေး ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းကာ
စီမံချက်ချထားပြီးဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ သံလွင်မြစ်နှင့်ယင်းမြစ်လက်တက်ဖြစ်သည့် နမ့်မမြစ်ပေါ်တွင်လည်း
ရေကာတာကြီး (၄) ခု အပါအဝင်၊ တနိုင်ငံလုံးအတွက်တည်ဆောက်ရန် လျာထားသော ဆည်စီမံကိန်း
များအနက်ထက်ဝက်ခန့်ကို ရှမ်းပြည်နယ်တွင်းရှိမြစ်ချောင်းများပေါ်တွင် ဆောက်လုပ်ရန်စီစဉ်ထား
ခြင်းဖြစ်သည်။

ကျွန်ုပ်တို့မှာလက်ရှိအစိုးရလက်ထက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရေကာတာ
ဆောက်လုပ်ရေးစီမံကိန်းများ၏အလွန်ဆိုးဝါးသည့်အကျိုးသက်ရောက်မှုများကို တွေ့ကြုံခံစားခဲ့ပြီဖြစ်သည်။
ရေကာတာစီမံကိန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူလူထုအားချပြခြင်း၊ သဘောတူညီမှုရယူခြင်း
များမရှိခဲ့ပေ။ ဒေသခံများအနေဖြင့် စီမံကိန်းမှမည်သည့်အကျိုးအမြတ် မခံစားရသည့်အပြင် ရေကာတာ များမှ
ဖြစ်ပေါ်လာမည့်လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးသက်ရောက်မှုများကိုခံစားကြရမည်ဖြစ်သည်။
ဥပမာအားဖြင့် မကြာသေးမီတည်ဆောက်ပြီးစီးသွားပြီး နေပြည်တော်သို့လျှပ်စစ်စွမ်းအားပို့ဆောင်မည့်
အထက်ပေါင်းလောင်းဆည်ကြောင့်ဒေသခံများ၏စိုက်ပျိုးမွေးမြူရေးနှင့်စားဝတ်နေရေးကိုဆိုးရွားစွာထိခိုက်စေ
သည့်အပြင်ဒေသခံတိုင်းရင်းသား (၈၀၀၀)ခန့်တို့မှာ မိမိနေရပ်မှစွန့်ခွာခဲ့ကြရပြီးဖြစ်သည်။

ဤရေကာတာစီမံကိန်းကြီးများသည်ရှမ်းပြည်နယ်အတွင်းလက်ရှိဖြစ်ပွားနေသည့်ပဋိပက္ခအခြေအနေ
များအားပိုမိုဆိုးရွားလာစေမှာကို ကျွန်ုပ်တို့အနေဖြင့်လွန်စွာစိုးရိမ်ပါသည်။ ရေကာတာစီမံကိန်းအများစုမှာ
မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဆယ်စုနှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ပွားရာ
ဒေသတွင်တည်ရှိရာ စီမံကိန်းများလုံးခြုံရေးအတွက် မြန်မာတပ်မတော်မှ စစ်အင်အားများချထားနေသဖြင့်
နှစ်ဦးနှစ်ဖက် ပဋိပက္ခများအားပိုမိုဆိုးရွားစေပါသည်။ ဤဖြစ်စဉ်အား သံလွင်မြစ်ပေါ်ရှိ ကွမ်းလုံရေကာတာ
ဝန်းကျင်တွင် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့နှင့်မြန်မာစစ်တပ်တို့ လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲနှင့်
ပဋိပက္ခကြောင့် စစ်ပြေးဒုက္ခသည် (၁၀၀၀၀၀) ခန့် တရုတ်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ကွမ်းလုံဒေသအတွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း တရုတ်နှင့် ထိုင်းနိုင်ငံတို့သည်
ရှမ်းပြည်နယ်တောင်ပိုင်း သံလွင်မြစ်ပေါ်တွင် မိုင်းတုံ(ခေါ်)တာဆန်းဆည်အား ဆောက်လုပ်ရန် အကောင်
အထည်ဖော်နေခြင်းမှာ တုန်လှုပ်ခြောက်ခြားဖွယ်ရာဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင် China
Three Gorges Corporation (CTG), China Southern Power Grid (CSG), Power Construction of
China (Sinohydro), Electricity Authority of Thailand International (EGATi), နှင့် International

Group of Entrepreneurs Co. (ICE), ကုမ္ပဏီတို့သည် မိုင်းတုံ(ဝါ)တာဆန်းသည် တည်ဆောက်ရေးအတွက် ပထမဆုံး ပြည်သူလူထုအား တွေ့ဆုံဆွေးနွေးပွဲကို တောင်ကြီးမြို့တွင်ပြုလုပ်ခဲ့သည်။

မိုင်းတုံရေအားလျှပ်စစ်(ဝါ)တာဆန်းသည်သည် လျှပ်စစ်ဓါတ်အား (၇၀၀၀) မဂ္ဂါဝပ် (MW) ခန့်ထုတ်လုပ်မည် ဖြစ်ပြီး (၉၀%) ခန့်မှာ တရုတ် နှင့် ထိုင်းနိုင်ငံသို့ ရောင်းချမည်ဖြစ်သည်။ မိုင်းတုံ(ခေါ်)တာဆန်းသည်သည် "ဝ" နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာဒေသဖြစ်၍ ပဋိပက္ခများအချိန်မရွေး ဖြစ်ပွားစေနိုင်သည့် နေရာတွင်းတည်ရှိသဖြင့် ရင်နှီးမြှုပ်နှံမှုများ ကြီးမားစွာထိခိုက်ဆုံးရှုံးနိုင်သည်။

သို့ဖြစ်ပါ၍ စီးပွားရေး နှင့် နာမည်ဂုဏ်သိက္ခာများအား ထိခိုက်မှုဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ကျွန်ုပ်တို့မှ ရေကာတာဆောက်လုပ်အကောင်အထည်ဖော်နေသူများအားလုံးကို အောက်ပါဖော်ပြထားသည့် ရှမ်းပြည်နယ် လူထုများ၏ စိုးရိမ်ပူပန်ချက်များကို ထည့်သွင်းစဉ်းစားပေးကြရန်တောင်းဆိုလိုပါသည် -

ပဋိပက္ခအားပိုမိုတောက်လောင်စေခြင်း

- စစ်အင်အားများတိုးချဲ့ခြင်း။ ရေကာတာစီမံကိန်းများ လုံခြုံရေးယူရန်အကြောင်းပြကာ စစ်အင်အားများ ပိုမိုတိုးချဲ့ချထားခြင်းသည်၊ မြန်မာစစ်တပ်နှင့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား ပဋိပက္ခများ ပိုမိုကြီးထွားတောက်လောင်စေသည်။
- လူ့အခွင့်အရေးချိုးဖောက်မှုများ။ အတိတ်ကာလတွင်ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်ဘက်မှ လူ့အခွင့်အရေးချိုးဖောက်ခြင်းများဖြစ်သည့် မုဒိမ်းကျင့်မှုများ၊ အတင်းအဓမ္မခိုင်းစေမှုများ နှင့် ကလေးစစ်သားများစုဆောင်းခြင်းများ။
- အစိုးရဘက်မှငြိမ်းချမ်းရေးသဘောတူညီမှုရရှိစေရန် အောင်မြင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းထက် ယခုကဲ့သို့အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းကို ရှေ့တန်းတင်ကာအလေးပေးဆောင်ရွက်နေခြင်းမှာ လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပါဝင်ဆောင်ရွက်နေသော နှစ်ဖက်အဖွဲ့အစည်းများကြား ယုံကြည်မှုကြီးပမ်းတည်ဆောက်နေသည့် ဖြစ်စဉ်များကိုထိခိုက်စေနိုင်ရုံမျှမက ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်းထိခိုက်စေနိုင်သည်။
- နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗဟိုအစိုးရသည် တိုင်းရင်းသားဒေသအတွင်းရှိ သဘာဝသယံဇာတများကို အကြွင်းမဲ့အာဏာဖြင့်ထိန်းချုပ်ခွင့်၊ ရယူပိုင်ဆိုင်ခွင့်နှင့် ခွဲဝေခွင့်များအား တစ်ဖက်သတ်ပေးအပ်ထားခြင်းသည် ပဋိပက္ခကိုပိုမိုကြီးထွားစေသည်။

အသက်မွေးဝမ်းကြောင်းနှင့်မြေယာပြဿနာများ

- မြစ်ချောင်းများတလျှောက်ရှိ မြေနေရာများတွင် မိရိုးဖလာအရလယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုကာမီခိုနေထိုင်နေကြသောတိုင်းရင်းသားလူမျိုးများအား ဆိုးကျိုးထိခိုက်စေမှုများ။
- ရေကာတာဆောက်လုပ်ရေးစီမံကိန်းနေရာသို့ လမ်းများဖောက်လုပ်ခြင်းကြောင့် လယ်ယာ၊ ခြံ နှင့် နေအိမ်များ ဆုံးရှုံးခြင်းများ။
- လယ်ယာမြေအမွေသိမ်းယူမှုများ။
- အမွေရွှေ့ပြောင်းခံရမှုများကြောင့် နေရာသစ်ရှိဒေသခံပြည်သူများနှင့် ရွှေ့ပြောင်းခံရသူပြည်သူများ အတွက်စိုက်ပျိုးမြေနေရာများ လုံလောက်မှုမရှိဖြစ်ရာမှ တဆင့်အခြားသော လူမှုရေးပြဿနာများ ဖြစ်ပေါ်စေခြင်း။

အမွေရွှေ့ပြောင်းခိုင်းခြင်း ၊ပစ္စည်းဥစ္စာများဆုံးရှုံးခြင်း၊ ဒေသအတွင်းဆိုးကျိုးသက်ရောက်မှုများ နှင့်အခြားသော လူမှုရေးပြဿနာများ။

- ဒေသခံပြည်သူလူထုများနှင့်ရွာများမှအမွေရွှေ့ပြောင်းခံရမှုများ။

- မိရိုးဖလာအရအစဉ်အဆက်နေထိုင်လာသည့်နေရာဒေသမှရွှေ့ပြောင်းရခြင်းကြောင့်ဒေသခံတိုင်းရင်းသားများ၏ယဉ်ကျေးမှုနှင့်ကိုးကွယ်ယုံကြည်မှုများအားထိခိုက်ပျောက်ပျက်စေခြင်း။
- ရေကာတာရေပိတ်လှောင်ခြင်းကြောင့် ရေလွှမ်းမိုးခံရခြင်း နှင့် ရေကာတာမှရှုတ်တရက်ရေများဖွင့်ချလိုက်ပါကရေကာတာအောက်ဘက်ခြမ်းတွင်နေထိုင်သည့် ပြည်သူလူထုများအားအသက်အန္တရာယ်ဖြစ်စေနိုင်ခြင်း။
- ဒေသခံများ၏ (ပညာရေး၊ကျန်းမာရေး၊စီးပွားရေးနှင့်လူမှုရေး) နေထိုင်မှုဘဝများအား ထိခိုက်ခြင်း။
- ပဋိပက္ခများဖြစ်ပွားခြင်းကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့်စစ်ပြေးဒုက္ခသည်များ မိမိနေရပ်သို့ပြန်လာရန်အခက်အခဲများရှိနေခြင်းကြောင့်တစ်ခဏသာစွန့်ပစ်ထားခဲ့ရသည့်မြေနေရာများခြံနေရာများအားလုံးဝဆုံးရှုံးကြရခြင်း။
- ပြည်သူလူထုအတွက်အကျိုးအမြတ်လုံးဝမရှိခြင်း။
- ရေကာတာစီမံကိန်း အကောင်အထည်ဖော်ဆောက်လုပ်နေစဉ်အတွင်း ဖြစ်နိုင်ခြေအများဆုံးရှိသည့်ခြစားလတ်စားမှုများ။
- အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးအတွက်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေသည့်ကာလအတွင်း ရေကာတာဆောက်လုပ်ရေးစီမံကိန်းများအားအကောင်အထည်ဖော်နေခြင်းသည်အစိုးရကလူတစ်စုနှင့်နိုင်ငံခြားကုမ္ပဏီများကိုသာအကျိုးအမြတ်ဖြစ်ထွန်းစေမည်ဖြစ်သည်။
- ရေကာတာစီမံကိန်းများမှရရှိလာမည့်လျှပ်စစ်စွမ်းအင်အများစုအားနိုင်ငံခြားမှရင်းနှီးမြုပ်နှံသူများ (ထိုင်းနှင့်တရုတ်) ထံရောင်းချခြင်း နှင့် ၎င်းတို့ထံဈေးကြီးကြီးဖြင့်ပြန်ဝယ်ရခြင်း။
- ပြည်သူလူထု၏အကျိုးစီးပွားကို အာမခံချက်ပေးသည့်ဥပဒေမရှိခြင်း။
- လက်ရှိရင်းနှီးမြုပ်နှံမှု နှင့် လယ်ယာမြေဆိုင်ရာဥပဒေအရ ရေကာတာတည်ဆောက်ခြင်းအားဖြင့် လယ်ယာမြေနှင့်ပက်သက်သည့်ပြဿနာများဖြစ်ပေါ်စေခြင်း။
- လူသားတို့မှီခိုနေရသည့်သဘာဝပတ်ဝန်းကျင်များထိခိုက်ပျက်စီးခြင်း။
- တန်ဖိုးရှိလှသည့်သစ်တောများ၊ ဆေးဝါးဖြစ်သစ်ဥသစ်ဖုများနှင့် တောရိုင်းတိရစ္ဆာန်များ သက်ရှိဇီဝဂေဟစနစ်များ ပျက်စီးဆုံးရှုံးခြင်း။
- ရေကာတာဆောက်လုပ်ရန်အတွက်မဆောက်လုပ်ခင်သစ်များခုတ်ခြင်းနှင့်သတ္တုများများ အလွန်အကျွံတူးယူခြင်းတို့ကြောင့်ဒေသခံပြည်သူလူထုများအား ဆိုးကျိုးသက်ရောက်စေခြင်း။

ပွင့်လင်းမြင်သာမှုမရှိခြင်း။

- ရေကာတာစီမံကိန်းနှင့်ပက်သက်၍ဒေသခံပြည်သူလူထုများမှသိသင့်သိထိုက်သည့်အချက်အလက်များအားပြည်သူလူထုထံချပြခြင်းအသိပေးခြင်းမလုပ်သည့်အပြင်၊ ယင်းစီမံကိန်းများနှင့်ပက်သက်သည့်အချက်အလက်များကိုပြည်သူများမှမေးမြန်းတောင်းဆိုခြင်းများ ပိတ်ပင်တားမြစ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများပြုမူခံရခြင်း။
- အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ပြည်သူလူထုထံလိုအပ်သည့် သိသင့်သိထိုက်သော ရေကာတာ၏ကောင်းကျိုးသိုးကျိုးများ လွတ်လပ်စွာရှုမဝခြင်းပေးခြင်း။
- ရေကာတာစီမံကိန်းမှရရှိလာမည့်အကျိုးအမြတ်ဝင်ငွေများကို ပြည်သူလူထုကောင်းစားရေး (ပညာရေး၊ကျန်းမာရေးနှင့်အခြား လူ့အရင်းအမြစ်တိုးတက်ရေး အတွက် မည်ကဲ့သို့သုံးစွဲမည်မည့်သည့်နေရာတွင်သုံးစွဲမည် စသည်တို့ကိုချပြခြင်းဖော်ပြထားခြင်းမရှိ။
- ရေကာတာအောက်ဘက်ပိုင်း နေထိုင်ဒေသခံပြည်သူလူထုများသည် မြစ်ချောင်းရေအတက်အကျကြောင့် ၎င်းတို့၏ငါးဖမ်းလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်စေနိုင်မည့်အချက်အလက်များအပြင် အကယ်၍ရေကာတာကြီး ပြိုကျခဲ့ပါက ၎င်းတို့အပေါ်ကျရောက်လာမည့် အန္တရာယ်များနှင့် ပက်သက်ပြီးတစ်စုံတရာမသိရှိရပေ။

သို့ဖြစ်၍ကျွန်ုပ်တို့ရှမ်းပြည်နယ်လူထုများအပါအဝင် ရှမ်းပြည်နယ်တွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများ နှင့် လူထုအခြေပြုအဖွဲ့အစည်းများမှ မြန်မာနိုင်ငံအစိုးရ၊ တရုတ်နှင့်ထိုင်းနိုင်ငံ ရေကာတာဆောက်လုပ်ရေး ကုမ္ပဏီများကို အထက်ပါအချက်များအား လေးနက်စွာထည့်သွင်းစဉ်းစားကာ အောက်ပါအချက်အလက်များနှင့် အခြေအနေများ ကိုက်ညီမှုမရှိသေးသ၍ ရှမ်းပြည်နယ်အတွင်း မည်သည့်ရေကာတာ အကြီးစားစီမံကိန်း အကောင်အထည်မှုအဆင့်မဆို လုံးဝမလုပ်ရန် တောင်းဆိုသည်။

- ရေကာတာစီမံကိန်းနှင့်ပတ်သက်သည့်အချက်အလက်များကိုသက်ရောက်မှုခံရသူဒေသခံပြည်သူထုထု များအား၎င်းတို့၏သဘောတူညီမှုမရယူမီရေကာတာစီမံကိန်းကြောင့်ဖြစ်လာနိုင်သည့်ကောင်းကျိုးနှင့် ဆိုးကျိုးများအားလုံးကိုကောင်းမွန်စွာနားလည်သဘောပေါက်ရန်လုံးဝချပြရမည်။
- လူမှုအဖွဲ့အစည်းများအားရေကာတာစီမံကိန်းများ၏သက်ရောက်မှုများနှင့်ပတ်သက်သည့်အချက်အ လက်များအားပြည်သူလူထုထံမည်သည့်တားမြစ်ချက်မျှမရှိဘဲပေးအပ်နိုင်ရန်တရားဝင်ခွင့်ပြုချက်ပေး ထားရမည်။
- စီမံကိန်းနေရာတစ်ခုတည်းတွင်သာမကစီမံကိန်းမှသက်ရောက်မည့်မြစ်ပွမ်းတစ်လျှောက်ရေကာတာ ဆောက်လုပ်ရန်ဆန်းစစ်ချက်များဖြစ်သည့် Livelihood Impact Assessments (LIA), Conflict Impact Analyses (CIA), Environment Impact Assessments (EIA), နှင့် Social Impact Assessments (SIA) စသည့်ဆန်းစစ်ချက်များအား ပြုလုပ်ရမည်။ ယင်းသို့ပြုလုပ်၍ ရရှိလာသည့်အချက်အလက်များအား အများပြည်သူလူထုများ လွတ်လပ်စွာသုံးသပ်အကြံပေးနိုင်ရန် ထုတ်ပြန်ရမည်။
- ပြည်သူလူထုများ၊သက်ရောက်မှုခံရသူဒေသခံများ၊လူမှုအဖွဲ့အစည်းများနှင့်လူထုအခြေပြုအဖွဲ့အစည်း များဖြင့်အပြုသဘောဆောင်သည့်ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ရန်။
- ဒေသခံ ပြည်သူလူထုများ၏ လွတ်လပ်စွာကြိုတင်အသိပေးခြင်း သဘောတူညီချက် (Free, Prior and Informed Consent (FPIC)) စသည့်လုပ်ဆောင်ချက်များကို ရေကာတာစီမံကိန်း တစ်ခုခြင်းစီ အတွက်ပြုလုပ်ရန်။
- နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် မိမိတို့နိုင်ငံတွင်းရှိဥပဒေများနှင့် နိုင်ငံတကာကသတ်မှတ်ထားသော စံချိန်စံနှုန်းများနှင့်အညီလုပ်ကိုင်ဆောင်ရွက်ရန်။
- ပြည်တွင်းစစ်များချုပ်ငြိမ်းကာစစ်မှန်သည့်ပြည်ထောင်စုအစိုးရစနစ်တစ်ရပ်ဖြစ်ပေါ်ရန်။

ထို့အပြင်ရှမ်းအမျိုးသားများဒီမိုကရက်တစ်ပါတီ(SNDP) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) အပါအဝင်ရှမ်းပြည်နယ်အတွင်းရှိနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ရှမ်းပြည်နယ်အတွင်း မြစ်ချောင်းများပေါ်တွင် ရေကာတာအကြီးစားစီမံကိန်းများ တည်ဆောက်နေမှုအားလုံး ချက်ခြင်းရပ်ဆိုင်းရန် ကျွန်ုပ်တို့၏တောင်းဆိုချက်များကိုထောက်ခံအားပေးရန် တိုက်တွန်းပါသည်။

ထောက်ခံအတည်ပြုသူ။

ရှမ်းပြည်နယ်အတွင်းရှိ မြစ်ချောင်းများအတွက်လှုပ်ရှားဆောင်ရွက်သူ ရှမ်းပြည်နယ်လူထု

ထပ်မံသိရှိလိုပါကဆက်သွယ်ရန်။

- ကိုနေမျိုး ၀၉၅၂၂၈၂၇၅ (+၉၅၉၅၂၂၈၂၇၅)
- နန်းခမ်းနောင့် ၀၉၄၂၈၃၆၇၈၄၉ (+၉၅၉၄၂၈၃၆၇၈၄၉)
- စိုင်းခေးဆိုင် ၀၉၃၁၀၆၈၅၃၀ (+၉၅၉၃၁၀၆၈၅၃၀)